

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(၀၀)-၀၃-၀၅(က)

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က) အရ ဝင်ငွေကြေညာလွှာတင်သွင်းရမည့်ရက်
တိုးမြှင့်သတ်မှတ်ပေးရန် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ အကြောင်းပြန်ကြားစာ

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ လူကြီးမင်းသည် (- - ၂၀) မှ (- - ၂၀) အထိ အခွန်ကာလအတွက် ဝင်ငွေကြေညာလွှာ တင်သွင်းနိုင်ခြင်းမရှိခြင်းကြောင့် ဝင်ငွေကြေညာလွှာ တင်သွင်းရမည့်ရက်ကို တိုးမြှင့်သတ်မှတ်ပေးရန် (- - ၂၀) ရက်နေ့တွင် လျှောက်ထားခဲ့ပါသည်။

၂။ လူကြီးမင်း၏ လျှောက်ထားချက်နှင့်စပ်လျဉ်း၍ -

☐ တင်ပြချက်များအား လုံလောက်သောအကြောင်းအရင်းအဖြစ် လက်ခံပါသည်။ ဝင်ငွေကြေညာလွှာကို (- - ၂၀) ရက်နေ့တွင် နောက်ဆုံးထားတင်သွင်းရန် အကြောင်းကြားပါသည်။

☐ တင်ပြချက်များအား လုံလောက်သောအကြောင်းအရင်းအဖြစ် လက်ခံနိုင်ခြင်းမရှိပါသဖြင့် ဝင်ငွေကြေညာလွှာ တင်သွင်းရမည့် ရက်ကို တိုးမြှင့်ပေးရန် ခွင့်မပြုပါ။ ဝင်ငွေကြေညာလွှာကို သတ်မှတ်ရက်တွင်သာ တင်သွင်းရန် အကြောင်းကြားပါသည်။

ရုံးတံဆိပ်

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

ရုံး

မိတ္တူကို

ရုံးလက်ခံ